

ဘဝကူး ကါ <b-wa' ku> ①变迁 ②去世
 ဘဝချုပ် ကါ <b-wa' khyou> (雅)故去
 ဘဝခြား ကါ <b-wa' gya> ①生活道路不同; 处境不同: ~
 နေသောညီအစ်ကိုနှစ်ယောက် 过着截然不同生活的两兄弟
 ②(喻)死: ~ သွားပြီ။ 与世长辞了。
 ဘဝငြိမ်း ကါ <b-wa' nyein> 去世
 ဘဝစေ့ဆုံးသိမ်း ကါ <b-wa's-kan: thein> 去世, 死亡, 结束
 了人生道路
 ဘဝဆုံး I နါ <b-wa' hson> 【佛】天堂 II ကါ <b-wa'
 hson> ①没有进一步发展的希望 ②失去贞操: အပျို
 ~ ခဲ့ရသည်။ 失去处女贞操。③……生活结束 ④死亡
 ဘဝတပါးပြောင်း ကါ <b-wa' d-ba: pyaun> 去世
 ဘဝတူ နါ <b-wa' du> 同命运者: ~ညီအစ်ကိုများ 阶级兄弟
 ဘဝတုံး ကါ <b-wa' ton> ①没有进一步发展的希望 ②死
 ဘဝနိဂုံးချုပ် ကါ <b-wa' ni' gon: khyout> 逝世, 去世
 ဘဝပေး နါ <b-wa' bei> 迷信谓前世积德或作孽造成的
 目前生活: ~ ကောင်းသည်။ (前世积德)现实生活好。/
 ~ ဆိုးသည်။ (前世作孽)现实生活糟糕。
 ဘဝပြောင်း ကါ <b-wa' pyaun> ①由一种状态变为另一
 一种状态, 变迁: ယူရေနိယမ်းလွန်ခြင်းပင်များတွင်အလွန်လျင်မြန်စွာ
 ~ တတ်သောသဘောရှိလေသည်။ 超重铀元素具有速变的性
 质。②死亡, 去世
 ဘဝဖြစ်စဉ် ကါ <b-wa' phytit sin> 生活经历
 ဘဝမေ့ ကါ <b-wa' mei'> 忘记过去(的经历): သူတို့သည်
 ငွေရိက္ခံကြွေးနှိမ်ဖမ်းစားမှုဖြင့် ~ လာကြသူများဖြစ်သည်။ 他们是一
 些迷恋于金银而忘记过去的人。
 ဘဝမှန် နါ <b-wa' hman> 出身良家的, 出身好: ~ သော
 သားသမီးများ 良家子女
 ဘဝရေစက် နါ <b-wa' yei zet> 【佛】缘分
 ဘဝရှင် နါ <b-wa' shin> 国王, 皇帝, 君主
 ဘဝရှင်မင်းတရားကြီး နါ <b-wa' shin min: t-ya: gyi> 皇帝;
 太上皇
 ဘဝလဲ ကါ <b-wa' le> (诗)死亡, 去世
 ဘဝလွန် ကါ <b-wa' lun> 去世
 ဘဝသေဋ္ဌ်နင်း နါ <b-wa' th- nin> 皇帝
 ဘဝသိမ်း ကါ <b-wa' thein> 结束一生, 死亡
 ဘဝဲ နါ <b-we> 【动】章鱼 (Octopus)
 ဘဝေါ နါ <b-waw> ①(古) 纣王临朝时大臣按级别跪坐
 的五个位置之一 ②(古) 预兆
 ဘဝ် နါ <b-wet> 【巴】 ①梵世界(佛教谓三十三天中最高
 的一层天); ကြေးကြော်သံကားအထက် ~ ကိုတုန်ဟီးသွားစေသည်။
 口号声响彻云霄。②(喻)最高级的
 ဘဝင် နါ <b-win> 【巴】 ①发呆, 出神, 恍惚 ②心脏 ③心情
 ဘဝင်ကိုင် ကါ <b-win kain> ①骄傲: ဒီလူကလဲ ~ လိုက်တာ။

这人真傲气。②伤心
 ဘဝင်ကျ ကါ <b-win kya'> ①发呆, 出神, 恍惚 ②满意, 中
 意; 放心: လုံးဝ ~ လက်ခံနိုင်ခြင်းမရှိသောအချက်များ 不能完
 全满意的几点 / မီးရထားမှောက်ရာမှာသေဆုံးသူမရှိဆိုတဲ့သတင်း
 ရမှ ~ သွားတယ်။ 听到火车翻车没有伤亡的消息才放
 心了。
 ဘဝင်ကြီး ကါ <b-win kyi> (罕)高傲
 ဘဝင်ခိုက် ကါ <b-win khait> 心情激动: ~ အောင်ရွှင်လမ်း
 တက်ကြပေသည်။ 情绪激昂兴奋万分。
 ဘဝင်နုန် ကါ <b-win khon> 心悸
 ဘဝင်ခွေ ကါ <b-win khwei'> 高兴, 中意, 喜悦
 ဘဝင်မြို့ ကါ <b-win nyi'> 欢喜
 ဘဝင်မြို့မ့် ကါ <b-win nyein'> 心旷神怡
 ဘဝင်စော ကါ <b-win saw> 惦念
 ဘဝင်စိမ့် ကါ <b-win sein'> 心旷神怡, 心情愉快: ဤတေးသံ
 ကိုကြားရသောအခါ ~ သွားသည်။ 听到这歌声感到心旷
 神怡。
 ဘဝင်တုန် ကါ <b-win ton> 心惊胆颤, 心悸: ~ နေသည်။
 感到心惊胆颤。
 ဘဝင်ပြတ် ကါ <b-win pyat> (从呆呆出神中)惊醒, 醒悟,
 甦醒
 ဘဝင်ဖို ကါ <b-win pho> = ရင်ဖို
 ဘဝင် ဖြစ် ကါ <b-win phytit> (罕)发呆, 出神, 恍惚
 ဘဝင်မကြား ကါ <b-win m-khya> (罕)即刻, 马上
 ဘဝင်မြူး ကါ <b-win myu> 高兴, 欢喜
 ဘဝင်မြောက် ကါ <b-win myaut> 骄傲: စက်လည်သွားပုံကို
 ကြည့်ရင်း ~ ကာပီတိဖြစ်သည်။ 看到机器转动起来, 不禁洋
 洋自得。
 ဘဝင်မြင့် ကါ <b-win myin'> ①高傲自大, 自以为是; 骄
 傲: စစ်သူရဲကောင်းဖြစ်ပေမင့် ~ ခြံမဖြစ်။ 虽然当了战斗英
 雄也不应骄傲。②心气高
 ဘဝင်လှုပ် ကါ <b-win hlout> 心惊胆颤
 ဘဝမီး နါ <ba' th-mi> ①巾帼英雄 ②(谑)了不起的女
 人
 ဘဝသား နါ <ba' tha> 男子汉, 好儿郎: ယောက်ျား ~ 男
 子汉
 ဘဝသားချော နါ <ba' tha: ghyaw> (谑)小伙子, 少爷, 公子
 哥(也称作 ဘကြီးသား 或 သူ့ကောင်းသား): ~ နောက်ကျလှ
 ချဉ်းလား။ 小伙子, 来得这么晚! / ~ ချမှကြလာသကဲ့:။
 少爷现在您才来。
 ဘဝသက်ဆိုး နါ <pha' t-hso> = ဝေသဆိုး
 ဘဝအေ နါ <ph-ei> 父亲
 ဘဝအဲ နါ <ph-e> = ဝေအဲ
 ဘာ နါ <ba> (口)什么: ~ လုပ်သလဲ။ 干什么? / ~